

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ
(၂၀၁၅ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁။)
၁၃၇၇ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်
(၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ရက်)
[ပြင်ဆင် : 30.01.2019]

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

- ၁။ ဤဥပဒေကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေဟု ခေါ်တွင်စေရမည်။
- ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည် -
- (က) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံစာရင်းကောင်စီကို ဆိုသည်။
- (ခ) စာရင်းပညာ ဆိုသည်မှာ ဘဏ္ဍာရေးစာရင်းပညာ၊ စီမံခန့်ခွဲမှုစာရင်းပညာ၊ တန်ဖိုးတွက်စာရင်း ပညာနှင့် စာရင်းစစ်ဆေးခြင်း ပညာတို့ကိုဆိုသည်။ ယင်းစကားရပ်တွင် စာရင်းပညာကို အခြေခံပြုသည့် လုပ်ငန်းပညာရပ်များလည်းပါဝင်သည်။
- (ဂ) စာရင်းလုပ်ငန်း ဆိုသည်မှာ စာရင်းထားသိုခြင်း၊ စာရင်းပြုစုခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲ ပြုစုခြင်း၊ ဌာနတွင်းစာရင်းစစ်ဆေးခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများစစ်ဆေးခြင်း၊ စာရင်းရှင်းတမ်း သို့မဟုတ် စာရင်းတင်ပြချက် သို့မဟုတ် စာရင်းဖော်ပြချက်အပေါ် ခိုင်လုံမှုစစ်ဆေးသုံးသပ်ခြင်း၊ ကျသင့် သည့်အခွန် သို့မဟုတ် တန်ဖိုးတွက်ချက်ခြင်း၊ စာရင်းစနစ် တီထွင်ချမှတ်ခြင်း၊ စာရင်းစနစ် စိစစ်ခြင်း၊ စာရင်းပညာသင်ကြားခြင်း၊ စာရင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အတိုင်ပင်ခံခြင်း၊ အကြံပေးခြင်း၊ အခွန်၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေး၊ ရင်းနှီးမြှုပ်နှံမှုတို့နှင့်စပ်လျဉ်း၍ အတိုင်ပင်ခံခြင်း၊ အကြံပေး ခြင်းတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် ကောင်စီက အခါအားလျော်စွာ သတ်မှတ်သည့် စာရင်းလုပ်ငန်းများလည်း ပါဝင်သည်။
- (ဃ) စာရင်းလုပ်ငန်းနယ်ပယ် ဆိုသည်မှာ စာရင်းပညာဖြင့် အသက်မွေးမှုလုပ်ငန်းနယ်ပယ်များ ဖြစ်သည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းနယ်ပယ်၊ စီးပွားရေးနှင့် အခြားအဖွဲ့ အစည်းများတွင် တစ်ဦးချင်းအနေဖြင့် စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းနယ်ပယ်၊ အစိုးရကဏ္ဍ စာရင်းလုပ်ငန်းနယ်ပယ်နှင့် စာရင်းပညာသင်ကြားမှုလုပ်ငန်းနယ်ပယ်တို့ကို ဆိုသည်။
- (င) စာရင်းကိုင်အလုပ်သင် ဆိုသည်မှာ လက်မှတ်ရပြည့်သူစာရင်းကိုင်သင်တန်း အစီအစဉ်အရ ကောင်စီ က သတ်မှတ်သည့် အတိုင်း စာရင်းပညာလက်တွေ့သင်ယူနေသူကို ဆိုသည်။

- (စ) စာရင်းကိုင်အလုပ်သင်လုပ်သက် ဆိုသည်မှာ ကောင်စီက သတ်မှတ်သည့်အတိုင်း စာရင်းပညာ လက်တွေ့သင်ယူရမည့် ကာလ ကိုဆိုသည်။
- (ဆ) စာမေးပွဲအောင်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ဖွင့်လှစ်သည့် ဒီပလိုမာ စာရင်းကိုင် သင်တန်း နှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း အသီးသီးတွင် ပထမပိုင်းနှင့် ဒုတိယပိုင်း စာမေးပွဲ နှစ်ခု လုံး အောင်မြင်ပြီးသူများအား ကောင်စီက ထုတ်ပေးသည့်အောင်လက်မှတ်ကို ဆိုသည်။
- (ဇ) စာရင်းကျွမ်းကျင်သူ ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက အသိအမှတ်ပြုထားသော စာရင်းပညာ လက်မှတ် ရရှိသူကိုဆိုသည်။
- (ဈ) လက်မှတ်ရပြည်သူ့စာရင်းကိုင် (အောင်) ဆိုသည်မှာ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း ပထမပိုင်းနှင့် ဒုတိယပိုင်းစာမေးပွဲ နှစ်ပိုင်းလုံးအောင်မြင်ပြီးသူကို ဆိုသည်။ ယင်းစကားရပ်တွင် ဤ ဥပဒေပုဒ်မ ၄၁ အရ ကောင်စီက အသိအမှတ်ပြု ထားသူများလည်း အကျုံးဝင်သည်။
- (ည) လက်မှတ်ရပြည်သူ့စာရင်းကိုင်(ပြည့်မီ) ဆိုသည်မှာ လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်း ပထမပိုင်းနှင့် ဒုတိယပိုင်း စာမေးပွဲနှစ်ပိုင်းလုံးအောင်မြင်သည့်အပြင် သတ်မှတ်သည့် စာရင်းကိုင် အလုပ် သင် လုပ်သက်ပြည့်မြောက်အောင် ကျေနပ်ဖွယ်ရာ ဆောင်ရွက်ပြီးဖြစ်သူကိုဆိုသည်။ ယင်းစကား ရပ် တွင် ဤဥပဒေပုဒ်မ ၄၁အရ ကောင်စီက အသိအမှတ်ပြုထားသူများလည်း အကျုံးဝင်သည်။
- (ဋ) စာရင်းပညာရှင် ဆိုသည်မှာ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) ရရှိထားသူ သို့မဟုတ် နိုင်ငံခြား တိုင်းပြည်များမှ အသိအမှတ်ပြု စာရင်းပညာရှင်လက်မှတ် ရရှိထားပြီး ကောင်စီက စိစစ် ခွင့်ပြုထား သောသူကိုဆိုသည်။
- (ဌ) စာရင်းလုပ်ငန်းလုပ်ကိုင်သူ ဆိုသည်မှာ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ)အဖြစ် မှတ်ပုံတင်ပြီးနောက် စာရင်းလုပ်ငန်းကို မိမိ၏အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ကောင်စီတွင် မှတ်ပုံတင်ထားသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းပညာရှင် သို့မဟုတ် စီးပွားရေးနှင့် အခြားအဖွဲ့အစည်းများတွင် တစ်ဦးချင်းအနေဖြင့် စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းပညာရှင်ကို ဆိုသည်။
- (ဍ) အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းနယ်ပယ် ဆိုသည်မှာ လုပ်ငန်းအဖွဲ့အစည်းများတွင် ဝန်ထမ်းအဖြစ်မဟုတ်ဘဲ စာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် ဆောင်ရွက်သည့် အောက်ပါလုပ်ငန်းများကိုဆိုသည်-
- (၁) လက်အောက်ခံကုမ္ပဏီအား စာရင်းစစ်ဆေးခြင်းအပါအဝင် ဥပဒေပြဋ္ဌာန်းချက်အရ စာရင်းစစ်ဆေးခြင်းလုပ်ငန်း၊
- (၂) ဘဏ္ဍာရေးဆိုင်ရာ (မှုခင်းအပါအဝင်) စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း၊
- (၃) ဘဏ္ဍာရေးအခြေအနေ သုံးသပ်ခြင်းလုပ်ငန်း၊
- (၄) စာရင်းရှင်းတမ်း သို့မဟုတ် စာရင်းတင်ပြချက် သို့မဟုတ် စာရင်းဖော်ပြချက်အပေါ် ခိုင်လုံမှု စိစစ်သုံးသပ်ခြင်းလုပ်ငန်း၊
- (၅) လွတ်လပ်သည့် ဌာနတွင်း စာရင်းစစ်ဆေးခြင်းအပါအဝင် သဘောတူညီထားသည့် အစီအစဉ်အတိုင်း စစ်ဆေးခြင်းလုပ်ငန်း၊

(၆) စာရင်းဖော်ပြချက်၊ ကြေညာချက်၊ လုပ်ငန်းအလားအလာ ညွှန်းတမ်း၊ ရှင်းတမ်း၊ အစီရင်ခံစာ၊ လက်မှတ် သို့မဟုတ် ပုံစံတွင် ပြင်ပစာရင်းစစ်အဖြစ် ထောက်ခံလက်မှတ်ရေးထိုးခြင်းလုပ်ငန်း။

(၇) စီးပွားရေးနှင့် အခြားအဖွဲ့အစည်းများတွင် တစ်ဦးချင်းအနေဖြင့် စာရင်းဝန်ဆောင်မှုလုပ်ငန်းနယ်ပယ် ဆိုသည်မှာ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများတွင် အချိန်ပိုင်းဖြစ်စေ၊ အချိန်ပြည့်ဖြစ်စေ စာရင်းကိုင်၊ စာရင်းစစ်အဖြစ် ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်အလိုက် အဖိုးအခ ရယူသည်ဖြစ်စေ၊ အဖိုးအခမဲ့ဖြစ်စေ စာရင်းပြုစုပေးခြင်း၊ စာရင်းရေးဆွဲပေးခြင်း၊ စာရင်းစစ်ဆေးပေးခြင်းတို့ကို ဆိုသည်။

(၈) အစိုးရကဏ္ဍစာရင်းလုပ်ငန်းနယ်ပယ် ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင် စာရင်းကိုင်၊ ဌာနတွင်းစာရင်းစစ်၊ အစိုးရစာရင်းစစ် စသည်ဖြင့်စာရင်းပညာဖြင့် တာဝန်ထမ်းဆောင်ခြင်းကို ဆိုသည်။

(၉) စာရင်းပညာသင်ကြားမှုလုပ်ငန်းနယ်ပယ် ဆိုသည်မှာ ဤဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ကောင်စီကဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုသည့် စာရင်းပညာ၊ စာရင်းပညာနှင့်ဆက်စပ်သည့်ပညာရပ်များ သင်ကြားသည့် သင်တန်းကျောင်းကို ဆိုသည်။

(၁၀) အသင်း ဆိုသည်မှာ ဤဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စာရင်းပညာဆိုင်ရာ အမျိုးသားအဆင့်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း သို့မဟုတ် ယင်းအသင်း ကို ဆက်ခံသည့်အဖွဲ့အစည်းကိုဆိုသည်။

(၁၁) နိုင်ငံခြားသားစာရင်းပညာရှင် ဆိုသည်မှာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ မြန်မာ နိုင်ငံအစိုးရနှင့် နိုင်ငံခြားအစိုးရ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းတို့ချုပ်ဆိုသော စာချုပ် သို့မဟုတ် သဘောတူညီချက်အရသော်လည်းကောင်း ၊ နှစ်နိုင်ငံသို့မဟုတ် နိုင်ငံအများ၏ စာရင်းပညာ အဖွဲ့အစည်း များအချင်းချင်း အပြန်အလှန်အသိအမှတ်ပြုခြင်း အစီအမံများအရ သော်လည်းကောင်း မြန်မာနိုင်ငံတွင် စာရင်းလုပ်ငန်းလုပ်ကိုင်ရန် ကောင်စီက စည်းမျဉ်းနှင့်အညီ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံခြားသား လက်မှတ်ရပြည်သူ့စာရင်းကိုင် သို့မဟုတ် အလားတူ စာရင်းပညာရှင်ကိုဆိုသည်။

(၁၂) လုပ်ငန်းအဖွဲ့အစည်း ဆိုသည်မှာ နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်း၊ စီမံအုပ်ချုပ်မှု လုပ်ငန်း၊ အများပြည်သူဆိုင်ရာ ဆောင်ရွက်မှုနှင့် လိုအပ်ချက်များ ဖြည့်ဆည်းစီမံရေး လုပ်ငန်းနှင့် အမြတ်အတွက် ရည်ရွယ်ဆောင် ရွက်ခြင်း မဟုတ်သည့်လုပ်ငန်း၊ နိုင်ငံတော် သို့မဟုတ် ပုဂ္ဂိုလ်အများ ၏ငွေကြေး၊ ပစ္စည်းထည့်ဝင်မှု၊ ထောက်ပံ့မှု၊ လှူဒါန်းမှုတို့ဖြင့် လုပ်ငန်းဆောင်ရွက်သည့် အဖွဲ့အစည်း များနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း၊ အမိန့်ကြော်ငြာစာ တစ်ရပ်ရပ် အရသော် လည်းကောင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းတို့ကိုဆိုသည်။

(၁၃) လုပ်ငန်းအဖွဲ့အစည်းစီမံခန့်ခွဲသူ ဆိုသည်မှာ လုပ်ငန်းအဖွဲ့အစည်းအတွက် အရင်းအနှီးထည့်ဝင် ထားသူများ သို့မဟုတ် အရင်းအနှီးထည့်ဝင်ထားသူများ ကိုယ်စား သို့မဟုတ် ပိုင်ရှင် သို့မဟုတ် ပိုင်ရှင် ကိုယ်စား သို့မဟုတ် နိုင်ငံတော်ကိုယ်စား လုပ်ငန်းအဖွဲ့အစည်းကို လက်တွေ့အုပ်ချုပ် စီမံဆောင်ရွက်သူ သို့မဟုတ် ထိုသို့အုပ်ချုပ်စီမံဆောင်ရွက်ရသည့် အဖွဲ့ကိုဆိုသည်။ ယင်း စကားရပ်တွင် လုပ်ငန်း ဖွဲ့စည်းပုံအရ စီမံခန့်ခွဲရေးအဖွဲ့၊

ဒါရိုက်တာအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့၊ ဂေါပကအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့ စသည်ဖြင့် အမည်အခေါ်
အမျိုးမျိုးရှိသည့်အဖွဲ့များလည်း ပါဝင်သည်။

- (ပ) ဘဏ္ဍာရေးအစီရင်ခံခြင်း ဆိုသည်မှာ လုပ်ငန်းအဖွဲ့အစည်း စီမံခန့်ခွဲသူက မိမိစီမံခန့်ခွဲဆောင်ရွက်
သည့်လုပ်ငန်းအဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေနှင့် ငွေရရှိသုံးစွဲမှု အခြေအနေ
အချက်အလက်များကို ဘဏ္ဍာရေးရှင်းတမ်း များအဖြစ် ပြုစုလျက် လုပ်ငန်းအဖွဲ့အစည်း၌
အရင်းအနှီးထည့်ဝင်ထားသူများ၊ အရင်းအနှီးထည့်ဝင်ရန် လေ့လာနေသူများ၊ လုပ်ငန်းဆက်သွယ်
ဆောင်ရွက်နေသူများ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသိရှိပြီး လိုအပ်သလိုအသုံးပြုနိုင်ရေးအတွက်
ထုတ်ပြန်တင်ပြခြင်းကိုဆိုသည်။
- (ဖ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ ဤဥပဒေအရ ဖြစ်ပေါ်သည့် ဒီပလိုမာစာရင်းကိုင်၊ လက်မှတ်ရ
ပြည်သူ့စာရင်းကိုင်(အောင်)၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်(ပြည့်မီ)၊ အလုပ်သင်စာရင်းကိုင်၊ စာရင်း လုပ်ငန်း
လုပ်ကိုင်သူများစာရင်းနှင့် ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများ စာရင်းကို မှတ်ပုံတင် ထိန်းသိမ်းခြင်းနှင့်
လိုအပ်သလို ထုတ်ပြန်ကြေညာခြင်းဆောင်ရွက်ရန်ကောင်စီက ခန့်အပ်ထားသူကို ဆိုသည်။
- (ဗ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရအဖွဲ့၊
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်
ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ အဆိုပါဥပဒေတွင်
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖွဲ့စည်းသည့် နိုင်ငံတော်အဆင့် သို့မဟုတ်
ဗဟိုအဆင့်အဖွဲ့အစည်းများကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်တို့ကဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းကောင်း ဆိုသည်။

<ပြင်ဆင် 30.01.2019>

အခန်း (၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေးအတွက် အရည်အချင်းပြည့်မီ သော
စာရင်းပညာရှင်များ၊ စာရင်းပညာကျွမ်းကျင်သူများ တိုးပွားလာစေရန်၊
- (ခ) စာရင်းပညာခေတ်မီတိုးတက်ရေးအတွက် ဆောင်ရွက်ရန်၊
- (ဂ) စာရင်းလုပ်ငန်းလုပ်ကိုင်သူများ၏ ကျင့်ဝတ်သိက္ခာမြင့်မားရေးနှင့် စာရင်းလုပ်ငန်းအရည်အသွေး ပြည့်မီရေး
ထိန်းသိမ်း ဆောင်ရွက်ရန်၊

- (ဃ) အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံး၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို အပြည်ပြည်ဆိုင်ရာ စာရင်း ကိုင်စံ၊
စာရင်းစစ်စံများနှင့် အညီဆောင်ရွက်နိုင်စေရန်၊
- (င) စာရင်းပညာဖြင့် အသက်မွေးဝမ်းကျောင်းသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးပွားလာခြင်းဖြင့် အလုပ် အ
ကိုင်ရရှိမှုအခွင့်အလမ်း များပိုမိုလာစေရန်။

အခန်း (၃)

မြန်မာနိုင်ငံစာရင်းကောင်စီဖွဲ့စည်းခြင်း

၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံစာရင်းကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

- | | | |
|-----|--|--|
| (က) | ပြည်ထောင်စုစာရင်းစစ်ချုပ် | ဥက္ကဋ္ဌ |
| (ခ) | ဒုတိယစာရင်းစစ်ချုပ် | ဒုတိယဥက္ကဋ္ဌ (၁) |
| (ဂ) | အသင်းဥက္ကဋ္ဌ | ဒုတိယဥက္ကဋ္ဌ (၂) |
| (ဃ) | တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များ | အဖွဲ့ဝင် |
| (င) | ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် | အဖွဲ့ဝင် |
| (စ) | ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန | အဖွဲ့ဝင် |
| (ဆ) | ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
| (ဇ) | စီးပွားရေးတက္ကသိုလ်များမှ ၅ ဦးထက်မပိုသော ပါမောက္ခချုပ်များ | အဖွဲ့ဝင် |
| (ဈ) | အသင်းမှ ကိုယ်စားလှယ် ၉ ဦး | အဖွဲ့ဝင် |
| (ည) | ဒုတိယဥက္ကဋ္ဌ၊
ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အဖွဲ့ဝင် |
| (ဋ) | ၅ ဦးထက်မပိုသောသင့်လျော်သည့် နိုင်ငံသားစာရင်း ပညာရှင်များ | အဖွဲ့ဝင် |
| (ဌ) | ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး | စီမံရေးရာ၊
လေ့ကျင့်ရေးနှင့်
သုတေသနဦးစီးဌာန၊
အတွင်းရေးမှူး |
| (ဍ) | အသင်းအတွင်းရေးမှူး | တွဲဖက်အတွင်းရေးမှူး |

၅။ ကောင်စီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ လေးနှစ်ဖြစ်သည်။

၆။ ကောင်စီသည် ဥပဒေနှင့်အညီလွတ်လပ်စွာရပ်တည်ဆောင်ရွက်သော အဖွဲ့အစည်းဖြစ်သည်။

၇။ ကောင်စီသည် စာရင်းပညာမူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိသော တစ်ခု တည်းသော အဖွဲ့အစည်းဖြစ်သည်။

၈။ ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်သည့်အခါ ကောင်စီဝင် တစ်ဦးအား ကောင်စီဝင် အဖြစ်မှရပ်စဲရမည် -

(က) နုတ်ထွက်ခြင်း၊

(ခ) ကောင်စီသို့ခွင့်တိုင်ကြားခြင်းမရှိဘဲ အစည်းအဝေးတက်ရောက်ရန် သုံးကြိမ်ဆက်တိုက်ပျက်ကွက် ခြင်း၊

(ဂ) ကောင်စီနှင့်တစ်နှစ်နှင့်အထက် ကင်းကွာခြင်း၊

(ဃ) စာရင်းလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်လက်မှတ်ကို ကာလအပိုင်းအခြား သတ်မှတ်၍ ရုပ်သိမ်းခံရခြင်း သို့မဟုတ် ပယ်ဖျက်ခံရခြင်း၊

(င) အကျင့်စာရိတ္တနှင့်သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်း၊

(စ) စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုမရှိခြင်းကြောင့်ဖြစ်စေ အခြားအကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ

ကောင်စီ၏လုပ်ငန်း တာဝန်များကို ဆောင်ရွက်နိုင်စွမ်းမရှိခြင်း။

၉။ ကောင်စီသည် စဉ်ဆက်မပြတ်ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ ကိုယ်ပိုင်တံဆိပ်ဖြင့်ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့် နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသည်။

၁၀။ ကောင်စီအစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံးသုံးကြိမ် ကျင်းပရမည်။လိုအပ်ပါက အထူး အစည်းအဝေး ခေါ်ယူကျင်းပရမည်။

၁၁။ ကောင်စီသည် သက်တမ်းကုန်ဆုံးသည့်အခါ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကောင်စီဝင် တစ်ဦးဦးလစ်လပ်ပါက ပြန်လည်ရွေးချယ်တာဝန်ပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၄)

အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း

၁၂။ ကောင်စီသည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -

(က) ကောင်စီဥက္ကဋ္ဌ

ဥက္ကဋ္ဌ

(ခ) ကောင်စီ ဒုတိယ ဥက္ကဋ္ဌ

ဒုတိယဥက္ကဋ္ဌ

(ဂ) အသင်းဥက္ကဋ္ဌ	ဒုတိယဥက္ကဋ္ဌ
(ဃ) အသင်းမှ ကိုယ်စားလှယ် ကောင်စီအဖွဲ့ဝင် ၆ ဦး	အဖွဲ့ဝင်
(င) ကောင်စီ အဖွဲ့ဝင်၅ဦး	အဖွဲ့ဝင်
(စ) ကောင်စီအတွင်းရေးမှူး	အတွင်းရေးမှူး
(ဆ) ကောင်စီတွဲဖက်အတွင်းရေးမှူး	တွဲဖက်အတွင်းရေးမှူး

၁၃။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ) နှင့် (င)ပါကောင်စီအဖွဲ့ဝင် (၁၁)ဦးကို ကောင်စီ၏ပထမဆုံး အစည်းအဝေး တွင် ရွေးချယ်တာဝန် ပေးရမည်။ ကောင်စီသက်တမ်းအတွင်း အဖွဲ့ဝင် လစ်လပ်မှုများကို အနီးကပ်ဆုံး ကောင်စီအစည်းအဝေးတွင် အစားထိုးရွေးချယ် တာဝန်ပေးရမည်။

၁၄။ အလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းသည် ကောင်စီ၏သက်တမ်းအတိုင်းဖြစ်သည်။

၁၅။ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို သတ်မှတ်ချက်များနှင့်အညီ ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေး ခေါ်ယူကျင်းပရမည်။

၁၆။ အလုပ်အမှုဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များကို ကောင်စီ၏ အနီးကပ်ဆုံးကျင်းပမည့် ကောင်စီ အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက် ရယူရမည်။

အခန်း (၅)

ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၇။ ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ဒီပလိုမာစာရင်းကိုင်သင်တန်း၊ လက်မှတ်ရပြည့်သူ့စာရင်းကိုင်သင်တန်း၊ ဌာနဆိုင်ရာ သင်တန်း များနှင့် အခြားသင်တန်း များဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ အရည်အချင်းစစ်စာမေးပွဲများ ပြုလုပ်ခြင်း၊ သင်တန်းနှင့် စာမေးပွဲဆိုင်ရာ စည်းမျဉ်းများ ချမှတ်ခြင်း၊ ဒီပလိုမာနှင့် အောင်လက်မှတ်များ ပေးအပ်ခြင်း၊

(ခ) ဒီပလိုမာစာရင်းကိုင်သင်တန်း၊ လက်မှတ်ရပြည့်သူ့စာရင်းကိုင်သင်တန်း၊ ဌာနဆိုင်ရာ သင်တန်း များနှင့် အခြားသင်တန်းများ၏ သင်ရိုးညွှန်းတမ်းများကို ချမှတ်ပြဋ္ဌာန်းခြင်း၊ လိုအပ်သလို ပြင်ဆင် ခြင်း၊ ထိုသင်တန်းများအတွက် ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်များစီစဉ်ခြင်း၊

(ဂ) စာရင်းကိုင်အလုပ်သင် လက်တွေ့သင်ကြားရေး၊ စဉ်ဆက်မပြတ် စာရင်းပညာလေ့လာဆည်းပူးရေး လုပ်ငန်းအစီအစဉ် နှင့် စည်းမျဉ်းများ ချမှတ်ဆောင်ရွက်ခြင်း၊

- (ဃ) စာရင်းကိုင်စံများ၊ စာရင်းစစ်စံများ၊ ကျင့်ဝတ်သိက္ခာဆိုင်ရာစံများ ၊ စာရင်းလုပ်ငန်း လုပ်ကိုင် သူများ လက်ခံကျင့်သုံးရမည့် လုပ်ငန်းစဉ်၊ လုပ်ငန်းလမ်းညွှန်၊ စံများ၊လက်စွဲ၊ စာရင်းလုပ်ငန်း အရည် အသွေးထိန်းသိမ်းရေး အစီအစဉ်များ ချမှတ်ပြဋ္ဌာန်းခြင်း ၊ ထိုပြဋ္ဌာန်းချက်များကို လက်တွေ့ လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် လိုအပ်သည့်သင်တန်းများစီစဉ်ခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ပြဋ္ဌာန်း ချက် အထောက်အကူပြု စာအုပ်စာတမ်းများထုတ်ဝေခြင်း၊
- (င) ကောင်စီကချမှတ်ပြဋ္ဌာန်းထားသည့် စံများ၊ အစီအစဉ်များကိုလက်တွေ့လိုက်နာကျင့်သုံးမှု ရှိ မရှိ စောင့်ကြည့်စိစစ်ခြင်း၊ စစ်ဆေးခြင်း၊ လိုက်နာကျင့်သုံးရန် ပျက်ကွက်မှုအတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက် နှင့်အညီ အရေးယူခြင်း၊
- (စ) အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့် အပြန်အလှန်အသိအမှတ်ပြုရေး သဘောတူညီချက်များကို အပြည်ပြည် ဆိုင်ရာစာရင်းပညာအဖွဲ့အစည်းများနှင့် ချုပ်ဆိုခြင်း၊
- (ဆ) ပြည်တွင်းပြည်ပမှ စာရင်းပညာဆိုင်ရာလက်မှတ်နှင့် ဘွဲ့များကိုစိစစ်၍ အသိအမှတ်ပြုခြင်း၊ ယင်း သို့အသိအမှတ်ပြုသည့် လက်မှတ်သို့မဟုတ် ဘွဲ့ရရှိထားသည့် နိုင်ငံသားများအား မှတ်ပုံတင်နိုင်ရန် လိုအပ်ချက်များကိုသတ်မှတ်ခြင်း၊
- (ဇ) သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးအား မှတ်ပုံတင်အရာရှိအဖြစ်ခန့်ထားခြင်း ၊ ယင်း၏တာဝန် ဝတ္တရား များကို သတ်မှတ် ပေးခြင်း၊
- (ဈ) ဤဥပဒေပါရည်ရွယ်ချက်များပြည့်မြောက်ရေးအတွက် ကောင်စီကဆောင်ရွက်သည့် လုပ်ငန်းစဉ် များတွင် လက်မှတ်ရပြည်သူ့ စာရင်းကိုင်(အောင်)များနှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ)များ ပါဝင်ဆောင်ရွက်ရေးအတွက် တာဝန်သတ်မှတ် လွှဲအပ်ပေးခြင်း၊ ယင်းသို့ တာဝန်ယူဆောင်ရွက်မှုများ ကို ကြီးကြပ်ခြင်း၊
- (ည) စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးအတွက် ပြည့်စုံရမည့် လက်တွေ့ လုပ်ငန်းအတွေ့အကြုံနှင့် လုပ်သက်ကာလ၊ ကျင့်သုံးရမည့် လုပ်ငန်းနည်းစနစ်နှင့်အခြား လိုအပ်ချက် များကို စာရင်းလုပ်ငန်းနယ်ပယ်အလိုက်၊ စာရင်း လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ခြင်း၊
- (ဋ) ဤဥပဒေပါရည်ရွယ်ချက်များ ပြည့်မြောက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရမည့်ကော်မတီများ၊ လုပ်ငန်းအဖွဲ့များကို ကောင်စီဝင်များ၊ သင့်လျော်သည့်စာရင်းပညာရှင်များဖြင့် လိုအပ်သလို ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊ လမ်းညွှန်ကြီးကြပ်ခြင်း၊
- (ဌ) စာရင်းလုပ်ငန်းလုပ်ကိုင်သူများအတွက် လိုအပ်သည့် လုပ်ငန်းလမ်းညွှန်မှုများထုတ်ပြန်ခြင်း၊ ဤ ဥပဒေအရ ဆောင်ရွက်သည့် ကိစ္စရပ်များအတွက် လိုအပ်သည့်အချက်အလက်များကို စာရင်းလုပ်ငန်း လုပ်ကိုင်သူများထံမှယူခြင်း၊

- (၃) ဒီပလိုမာစာရင်းကိုင်သင်တန်းနှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်းများကို သတ်မှတ်သင်ရိုး ညွှန်းတမ်းနှင့်အညီ အဆင့်မီသင်ကြားမည့် ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင် ရွက်ရန် တင်ပြခြင်းကို စိစစ်ခွင့်ပြုခြင်း ၊ လမ်းညွှန်ကြီးကြပ်ခြင်း ၊ စစ်ဆေးခြင်း၊
- (၃) နိုင်ငံ့ဝန်ထမ်းမဟုတ်သည့်ကောင်စီဝင်များ၊ ကောင်စီ၏ ကော်မတီဝင်များအား စရိတ်ချီးမြှင့်ငွေ သတ်မှတ်ခံစားခွင့်ပြုခြင်း၊
- (ဏ) အစိုးရဌာနများ၊ လုပ်ငန်းအဖွဲ့အစည်းများ၏ စာရင်းပညာ၊ စာရင်းလုပ်ငန်းနှင့်စပ်လျဉ်းသည့် လိုအပ်ချက်အတွက် အကြံပြုခြင်း၊
- (တ) တာဝန်ပျက်ကွက်သော သို့မဟုတ် စာရင်းပညာရှင်ကျင့်ဝတ်သိက္ခာဖောက်ဖျက်သော စာရင်း လုပ်ငန်းလုပ်ကိုင်သူ၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် (အောင်)၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (ပြည့်မီ)၊ စာရင်းကိုင်အလုပ်သင်များ၊ စာရင်းကျွမ်းကျင်သူများကို အရေးယူခြင်း။

အခန်း (၆)

အသင်း၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၈။ အသင်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာအောက်ပါအတိုင်းဖြစ်သည် -

- (က) ဤဥပဒေပြဋ္ဌာန်းချက်များအရ ဆောင်ရွက်သည့်စာရင်းပညာဆိုင်ရာ၊ စာရင်းလုပ်ငန်းဆိုင်ရာ ကိစ္စ ရပ်များတွင် ကောင်စီ နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊
- (ခ) စာရင်းပညာ၊ စာရင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ချမှတ်သင့်သော သို့မဟုတ် ပြင်ဆင်သင့်သော သင် ရိုးညွှန်းတမ်း၊ စည်းမျဉ်း၊ စည်းကမ်း၊ စံ၊ လုပ်ထုံးလုပ်နည်း တို့ကိုကောင်စီသို့ အကြံပြုတင်ပြခြင်း၊
- (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့၏ သတ်မှတ်ထားချက်အရ အတည်ပြုချက်မလိုဘဲ ဆောင်ရွက်ခွင့် ရှိသော အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းများနှင့် အပြန်အလှန်အသိအမှတ်ပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များချုပ်ဆိုခြင်း၊
- (ဃ) စဉ်ဆက်မပြတ် စာရင်းပညာလေ့လာဆည်းပူးရေးလုပ်ငန်းကို စီစဉ်ဆောင်ရွက်အကောင်အထည် ဖော်ခြင်း၊
- (င) စာရင်းလုပ်ငန်းလုပ်ကိုင်သူများ လက်ခံကျင့်သုံးရမည့် လုပ်ငန်းစဉ်၊ လုပ်ငန်းလမ်းညွှန်၊ စံများ၊ လက်စွဲ၊ စာရင်းလုပ်ငန်းအရည်အသွေး ထိန်းသိမ်းရေးအစီအစဉ်နှင့် လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို စာရင်းလုပ်ငန်းနယ်ပယ် သို့မဟုတ် စာရင်းလုပ်ငန်း အမျိုးအစားအလိုက် ချမှတ် ပြဋ္ဌာန်းနိုင်ရန်နှင့် အသင်းသားများ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာဆိုင်ရာ သတ်မှတ်ချက်များကို ပြဋ္ဌာန်းနိုင်ရန် ကောင်စီသို့ ထောက်ခံတင်ပြခြင်း၊
- (စ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်း သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီတို့မှ တောင်းခံလာသော စာရင်းနှင့် စပ်လျဉ်းသည့်အကြံဉာဏ်များပေးခြင်း၊
- (ဆ) အသင်း၏စည်းမျဉ်းများ သို့မဟုတ် ကောင်စီ၏ဆုံးဖြတ်ချက်များနှင့်အညီ ဝင်ငွေ၊ ရငွေ၊ ထောက်ပံ့ ငွေများဖြင့် ရန်ပုံငွေ ထူထောင်ဆောင်ရွက်ခြင်း၊

(ဇ) စာရင်းလုပ်ငန်းလုပ်ကိုင်သူများ၊ စာရင်းပညာရှင်များ၏ နစ်နာချက် သို့မဟုတ် တိုင်ကြားချက် များနှင့်စပ်လျဉ်း၍ ကောင်စီ သို့ စိစစ်တင်ပြခြင်း၊

(ဈ) အသင်း၏ဆောင်ရွက်ချက်များကို ကောင်စီအစည်းအဝေးသို့တင်ပြခြင်း။

<ပြင်ဆင် 30.01.2019>

၁၉။ အသင်းနှင့်စပ်လျဉ်း၍ ကောင်စီက အောက်ပါအတိုင်းဆောင်ရွက်ပေးရမည် -

(က) အသင်းအား ထိုက်သင့်သည့် ထောက်ပံ့မှုများခွင့်ပြုခြင်း ၊ လိုအပ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့သို့ ထောက်ခံတင်ပြခြင်း၊

(ခ) ကောင်စီကဖွဲ့စည်းသည့် ကော်မတီများ၊ လုပ်ငန်းအဖွဲ့များတွင် သင့်လျော်သည့်အသင်းဝင်များအား ထည့်သွင်းဖွဲ့စည်း တာဝန်ပေးခြင်း၊

(ဂ) လုပ်ငန်းတစ်ရပ် သို့မဟုတ် ကိစ္စတစ်ရပ်ကို ကောင်စီကိုယ်စားဆောင်ရွက်ရန် အသင်းအား တာဝန် လွှဲအပ်ခြင်း။

အခန်း (၇)

ကော်မတီများဖွဲ့စည်းတာဝန်ပေးခြင်း

၂၀။ (က) ကောင်စီသည် အောက်ဖော်ပြပါကော်မတီများနှင့်လိုအပ်သော ကော်မတီများကို ကောင်စီဝင် များ၊

လက်မှတ်ရပြည်သူ့ စာရင်းကိုင် (ပြည့်မီ)များ၊ သင့်လျော်သည့် နိုင်ငံသားများဖြင့် ဖွဲ့စည်းပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးရမည် -

(၁) စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများ ကြီးကြပ်ရေးကော်မတီ၊

(၂) သင်ရိုးညွှန်းတမ်းကော်မတီ၊

(၃) စာစစ်ကော်မတီ၊

(၄) စာရင်းဆိုင်ရာစံများကော်မတီ၊

(၅) စာရင်းစစ်လုပ်ငန်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးကော်မတီ၊

(၆) စာရင်းကိုင်လုပ်ငန်းဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးကော်မတီ၊

(၇) စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်စိစစ်ရေးကော်မတီ၊

(၈) ဒီပလိုမာစာရင်းကိုင်နှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်လက်မှတ် စိစစ်ရေးကော်မတီ။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ကော်မတီများ၏ သက်တမ်းသည်ကောင်စီ၏ သက်တမ်းအတိုင်း ဖြစ်သည်။

၂၁။ (က) ကောင်စီသည် အောက်ဖော်ပြပါအဖွဲ့နှင့် ကော်မတီကို ကောင်စီဝင်များ၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်

(ပြည့်မီ)များ၊ သင့်လျော်သည့် နိုင်ငံသားများဖြင့် ကိစ္စရပ်အလိုက် လိုအပ်သည့်အခါ ဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည် -

(၁) စုံစမ်းစစ်ဆေးရေးအဖွဲ့၊

(၂) စည်းကမ်းထိန်းသိမ်းရေးကော်မတီ။

(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသည့်အဖွဲ့နှင့် ကော်မတီတို့၏တာဝန်နှင့်သက်တမ်းသည် ကောင်စီက သတ်မှတ်သည့်အတိုင်းဖြစ်သည်။

၂၂။ ကောင်စီသည် ကော်မတီနှင့် အဖွဲ့အသီးသီးကိုလိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ယင်းတို့ အတွက် တာဝန်သတ်မှတ်ချက် များကို ပြင်ဆင်နိုင်သည်။ လုပ်ငန်းသဘာဝအရ လိုအပ်ပါက ဆပ် ကော်မတီများဖွဲ့စည်းနိုင်သည်။ ယင်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ကောင်စီသို့သတ်မှတ် ချက်နှင့်အညီ တင်ပြရမည်။

အခန်း (၈)

ကောင်စီက ဖွင့်လှစ်ခွင့်ပြုသည့် သင်တန်းများ

<ပြင်ဆင် 30.01.2019>

၂၃။ ဒီပလိုမာစာရင်းကိုင်သင်တန်း၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်းနှင့် ကောင်စီက အခါအားလျော်စွာ သတ်မှတ်ဖွင့်လှစ်ခွင့်ပြုသည့် စာရင်းသင်တန်းများကို ကောင်စီကဖွင့်လှစ်သည့် သင်တန်းကျောင်း သို့မဟုတ် ဤဥပဒေ ပုဒ်မ ၂၉ အရ ကောင်စီ သို့မဟုတ် ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီက ဖွင့်လှစ်ခွင့်ပြုသည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများတွင် သင်ကြားပို့ချရမည်။

<ပြင်ဆင် 30.01.2019>

၂၄။ ကောင်စီသည် ဒီပလိုမာစာရင်းကိုင် ဒုတိယပိုင်း စာမေးပွဲအောင်မြင်သူများကို ဒီပလိုမာ စာရင်းကိုင် အောင်လက်မှတ် အပ်နှင်းရမည်။

၂၅။ ကောင်စီသည် လက်မှတ်ရပြည်သူ့စာရင်းကိုင် ဒုတိယပိုင်း စာမေးပွဲအောင်မြင်သူများကို လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (အောင်) လက်မှတ်အပ်နှင်းရမည်။

၂၆။ ကောင်စီ သို့မဟုတ် ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီသည် -

(က) စာရင်းကိုင်သင်တန်းများ တက်ရောက်ခွင့်အတွက် သင်တန်းဝင်ခွင့်အရည်အချင်း ကန့်သတ်ခြင်း နှင့် စိစစ်ခြင်း၊ သင်တန်း ဝင်ခွင့် စာမေးပွဲကျင်းပခြင်းတို့ကို ပြုလုပ်နိုင်သည်။

(ခ) သင်တန်းဝင်ခွင့်လျှောက်ထားစဉ်က မမှန်မကန်သည့် အချက်များဖြင့် လျှောက်ထားခဲ့ကြောင်း ပေါ်လွင်ထင်ရှားပါက သင်တန်းဝင်ခွင့်ငြင်းပယ်ခြင်း၊ သင်တန်းမှထုတ်ပယ်ခြင်း၊ အပ်နှင်းထားပြီးသည့် စာမေးပွဲအောင်လက်မှတ်ကို ပယ်ဖျက်ခြင်း ပြုနိုင်သည်။

(ဂ) မမှန်ကန်သည့်နည်းလမ်းဖြင့် စာမေးပွဲဖြေဆိုကြောင်း ပေါ်လွင်ထင်ရှားပါက ဖြေဆိုထားသည့်စာမေး ပွဲတွင် ကျရှုံးအဖြစ် သတ်မှတ်ခြင်း၊ နောင်စာမေးပွဲ၌ ဖြေဆိုခွင့်ပိတ်ပင်ခြင်း၊ အပ်နှင်းထားပြီးသည့် စာမေးပွဲအောင် လက်မှတ်ကို ပယ်ဖျက်ခြင်း ပြု နိုင်သည်။

<ပြင်ဆင် 30.01.2019>

အခန်း (၉)

ဒီပလိုမာစာရင်းကိုင်နှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်များမှတ်ပုံတင်ခြင်း

၂၇။ ကောင်စီ သို့မဟုတ် ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီသည် ဒီပလိုမာစာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်(အောင်) သို့မဟုတ် လက်မှတ်ရပြည်သူ့ စာရင်းကိုင်(ပြည့်မီ)အဖြစ် မှတ်ပုံတင်ရန်လျှောက်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းအတွက် သတ်မှတ်ချက်များနှင့်အညီ စိစစ်၍မှတ်ပုံတင်ခွင့် သို့မဟုတ် သက်တမ်းတိုးခွင့်ပြုရမည်။

<ပြင်ဆင် 30.01.2019>

၂၈။ ပုဒ်မ ၂၇ နှင့်အညီ အသိအမှတ်ပြုထားသည့် ဒီပလိုမာစာရင်းကိုင်နှင့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သည်-

- (က) အသင်း၏စာရင်းပညာနှင့် စာရင်းပညာလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များတွင်ပါဝင် ဆောင်ရွက်ရန် တာဝန် ရှိသည်။
- (ခ) စာရင်းပညာရှင်ဆိုင်ရာ ကျင့်ဝတ်သိက္ခာကို လိုက်နာစောင့်ထိန်းရမည်။
- (ဂ) စာရင်းလုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းကမ်းများ၊ စံများကို လိုက်နာကျင့်သုံးဆောင်ရွက်ရမည်။

<ပြင်ဆင် 30.01.2019>

အခန်း (၁၀)

ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများ

၂၉။ (က) ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်း ဖွင့်လှစ်လုပ်ကိုင်ခွင့်ကို နိုင်ငံသားများသာ လျှောက်ထားနိုင်သည်။

(ခ) ကောင်စီ သို့မဟုတ် ကောင်စီ တာဝန်ပေးအပ်သည့်ကော်မတီသည် ဒီပလိုမာစာရင်းကိုင်သင်တန်း၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်းနှင့် ကောင်စီက အခါအားလျော်စွာ သတ်မှတ်ဖွင့်လှစ်ခွင့်ပြုသည့် စာရင်းကိုင်သင်တန်းများအတွက် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း ဖွင့်လှစ် လုပ်ကိုင်ခွင့်လျှောက်ထားခြင်းကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ ခွင့်ပြုနိုင်သည်။

<ပြင်ဆင် 30.01.2019>

၃၀။ ကောင်စီ သို့မဟုတ် ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီသည် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း ဖွင့်လှစ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရေးအတွက် စိစစ်ရေးမူနှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း မှတ်ပုံတင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ချမှတ်ရမည်။

<ပြင်ဆင် 30.01.2019>

၃၁။ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတွင် သင်တန်းဆရာများအဖြစ် ဆောင်ရွက်သူများအတွက် ပြည့်စုံရမည့်အရည်အချင်း နှင့်အတွေ့အကြုံ လိုအပ်ချက်ကို ကောင်စီက သတ်မှတ်နိုင်သည်။

၃၂။ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းတွင်ဖြစ်စေ၊ တစ်ဦးချင်းကိုယ်တိုင် သင်တန်းဆရာအနေဖြင့်ဖြစ်စေ သင်တန်းဆရာအဖြစ် လုပ်ကိုင်လိုသူသည် ကောင်စီတွင် မှတ်ပုံတင်ရမည်။

<ပြင်ဆင် 30.01.2019>

၃၃။ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း သင်တန်းဆရာများ မှတ်ပုံတင်ခြင်းအတွက် စည်းမျဉ်းများ၊

လုပ်ထုံးလုပ်နည်းများကို ကောင်စီက ချမှတ်ရမည်။

၃၄။ ကောင်စီ သို့မဟုတ် ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီသည် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း၏

တာဝန်နှင့် အခွင့်အရေးများကို သတ်မှတ်ပေးရမည်။

<ပြင်ဆင် 30.01.2019>

၃၅။ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများနှင့် စပ်လျဉ်းသည့် ကောင်စီ သို့မဟုတ် ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီ၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) သင်တန်းကျောင်းဖွင့်လှစ်လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိပါက ငြင်းပယ်ခြင်း၊

(ခ) သင်တန်းကျောင်း၏ သင်ကြားပို့ချမှုကို စိစစ်ခြင်း၊ လမ်းညွှန်ခြင်း၊

(ဂ) သင်တန်းကျောင်း ဖွင့်လှစ်လုပ်ကိုင်ရာတွင် ပြုပြင်ဆောင်ရွက်ရန် သို့မဟုတ် ဖြည့်ဆည်းဆောင်ရွက် ရန် လိုအပ်ချက်ရှိကြောင်း တွေ့ရှိရလျှင် သင်တန်းကျောင်း ဖွင့်လှစ်လုပ်ကိုင်ခွင့်ကို ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း၊

(ဃ) ထိုသို့ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းခံရသည့် သင်တန်းကျောင်းကပြုပြင် ဆောင် ရွက်ပြီးဖြစ်၍ သို့မဟုတ် ဖြည့်ဆည်းဆောင်ရွက်ပြီးဖြစ်၍ ပြန်လည်ဖွင့်ခွင့်ပေးပါရန် လျှောက်ထားလာ ပါက စိစစ်၍ ခွင့်ပြုပေးခြင်း၊

(င) သင်တန်းကျောင်းအလိုက်မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးနှုန်းများ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ လျော့နှုန်းဖြင့် ခွင့်ပြု ခြင်း၊

(စ) သင်တန်းသားမှတ်ပုံတင်ကြေးနှင့် စာမေးပွဲကြေးများ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ လျော့နှုန်းဖြင့် ခွင့်ပြုခြင်း။

<ပြင်ဆင် 30.01.2019>

၃၆။ ကောင်စီ သို့မဟုတ် ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီသည် စာဖြေဌာနများ သတ်မှတ်ခြင်း၊

စာမေးပွဲကျင်းပခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရမည်။

<ပြင်ဆင် 30.01.2019>

အခန်း (၁၁)

စာရင်းကိုင်အလုပ်သင်လက်တွေ့ဆောင်ရွက်ခြင်း

၃၇။ လက်မှတ်ရပြည်သူ့စာရင်းကိုင်များ သင်ကြားလေ့ကျင့်ခြင်းတွင် စာရင်းလုပ်ငန်းလက်တွေ့ လုပ် ကိုင်ရသည့် စာရင်းကိုင် အလုပ်သင်အစီအစဉ်ပါဝင်ရမည်။

၃၈။ ကောင်စီသည် ပြည့်မြောက်ရမည့် စာရင်းကိုင်အလုပ်သင်လုပ်သက်ကို သတ်မှတ်ရမည်။

၃၉။ ကောင်စီသည် စာရင်းကိုင်အလုပ်သင်အစီအစဉ်အတွက် အောက်ဖော်ပြပါအချက်များကို သတ်မှတ် ထုတ်ပြန်ရမည်-

(က) အလုပ်သင်ကြားပေးနိုင်သည့် လက်မှတ်ရပြည်သူ့စာရင်းကိုင်များနှင့် အလုပ်သင်ကြားပေးနိုင်သည့်

လုပ်ငန်းအဖွဲ့အစည်းများ၊

(ခ) အလုပ်သင်စည်းကမ်းများ၊

(ဂ) အလုပ်သင်စာချုပ်ပုံစံ၊

(ဃ) သင်ကြားရန်လိုအပ်သည့် စာရင်းအလုပ်များ။

၄၀။ ကောင်စီက တာဝန်လွှဲအပ်သည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်သည် စာရင်းကိုင်အလုပ်သင်ကြားမှုများကို အခါအားလျော်စွာ သွားရောက်စစ်ဆေးနိုင်သည်။

အခန်း (၁၂)

နိုင်ငံခြားစာရင်းပညာဘွဲ့ သို့မဟုတ် နိုင်ငံခြားစာရင်းပညာလက်မှတ်ရသူနိုင်ငံသားကို အသိအမှတ်ပြုခြင်း

၄၁။ နိုင်ငံအများက အသိအမှတ်ပြုထားသည့် နိုင်ငံခြားစာရင်းပညာဘွဲ့ သို့မဟုတ် နိုင်ငံခြားစာရင်း ပညာ လက်မှတ်တစ်ခုခုကိုရရှိထားသူနိုင်ငံသားအား လက်မှတ်ရပြည်သူ့စာရင်းကိုင် (အောင်) သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) အဖြစ် သတ်မှတ်ချက်များနှင့်အညီ ကောင်စီက အသိအမှတ် ပြုနိုင်သည်။ ကောင်စီက အသိအမှတ်ပြုသည့် နိုင်ငံခြားစာရင်းပညာဘွဲ့ သို့မဟုတ် နိုင်ငံခြား စာရင်း ပညာလက်မှတ်အမည်စာရင်းများကို ကောင်စီက ထုတ်ပြန်ကြေညာရမည်။

၄၂။ ကောင်စီသည် နိုင်ငံခြားစာရင်းပညာဘွဲ့ သို့မဟုတ် နိုင်ငံခြားစာရင်းပညာလက်မှတ်ရသူ နိုင်ငံသား ကို အသိအမှတ်ပြုရေး အတွက်လျှောက်လွှာစိစစ်ခြင်း၊ အရည်အချင်းစစ်ဆေးခြင်း၊ လိုအပ်ပါက စာရင်း ပညာလက်တွေ့သင်ယူစေခြင်းတို့ကို သတ်မှတ် ချက်များနှင့်အညီဆောင်ရွက်ရမည်။

၄၃။ ကောင်စီသည် -

(က) လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အသိအမှတ်ပြုရေးအတွက် လျှောက်ထားခြင်းကို ဤဥပဒေပါ

ပြဋ္ဌာန်းချက်များနှင့် ညီညွတ် မှု မရှိပါက ငြင်းပယ်နိုင်သည်။

(ခ) အသိအမှတ်ပြုပြီးနောက် မမှန်ကန်သည့်အထောက်အထားဖြင့် လျှောက်လွှာတင်ပြခဲ့သည်ဟု တွေ့ရှိ ရလျှင်

အသိအမှတ်ပြု ထားခြင်းကို ပယ်ဖျက်သည့်အပြင် ထိုပုဂ္ဂိုလ်အား နာမည်ပျက်စာရင်းသွင်း မှတ် တမ်းတင်ရမည်။

၄၄။ ပုဒ်မ ၄၁ အရ လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် ကောင်စီက အသိအမှတ်ပြုထားသူသည် ပုဒ်မ ၂၈ပါ

ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည်။

အခန်း (၁၃)

စာရင်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်း

၄၅။ ကောင်စီသည် အစိုးရကဏ္ဍ စာရင်းလုပ်ငန်းနယ်ပယ်နှင့် စီးပွားရေးနှင့် အခြားအဖွဲ့အစည်းများတွင် တစ်ဦးချင်းအနေဖြင့် လုပ်ကိုင်သည့် စာရင်းဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသည့် စာရင်းပညာရှင်နှင့်

စာရင်းကျွမ်းကျင်သူများ၏ အင်အားအခြေအနေနှင့် အချက်အလက်တို့ကို စာရင်းပြုစုနိုင်ရေးအတွက် အစိုးရနှင့်လည်းကောင်း၊ ပုဂ္ဂလိကဌာနအဖွဲ့အစည်းနှင့်လည်းကောင်း နှစ်စဉ် ညှိနှိုင်းဆောင်ရွက်ရမည်။

၄၅-က။ ပုဒ်မ ၅၁ အရ မှတ်ပုံတင်ထားသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့်လုပ်ငန်း လုပ်ကိုင်သူများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်နှင့် လိုအပ်ချက်များအရ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ညှိနှိုင်းလာပါက လုပ်ငန်းနှင့် စာရင်းများကို စစ်ဆေးနိုင်သည်။

<ပြင်ဆင် 30.01.2019>

၄၆။ ဒီပလိုမာစာရင်းကိုင်၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (အောင်)၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (ပြည့်မီ) လက်မှတ်ရသူနှင့် ကောင်စီကသတ်မှတ်ထားသော အရည်အချင်းနှင့်ပြည့်စုံသူသည် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းကို လုပ်ကိုင်ခွင့်ရှိသည်။ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း လုပ်ပိုင်ခွင့်မှတ်ပုံတင်ရန် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်အားသက်တမ်းတိုးရန် သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

<ပြင်ဆင် 30.01.2019>

၄၇။ လက်မှတ်ရပြည်သူ့ စာရင်းကိုင် (ပြည့်မီ) လက်မှတ်ရသူများသာ ဤဥပဒေတွင် ဖွင့်ဆိုဖော်ပြသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းနယ်ပယ်ကို လုပ်ကိုင်ခွင့်ရှိသည်။ အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းနယ်ပယ်လုပ်ကိုင်ခွင့်မှတ်ပုံတင်ရန် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်အား သက်တမ်းတိုးရန် သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ကောင်စီသို့လျှောက်ထားရမည်။

<ပြင်ဆင် 30.01.2019>

၄၈။ စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်ပေးရန် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင် သက်တမ်းတိုးရန်လျှောက်ထားသူ ပုဂ္ဂိုလ်အလိုက်ဖြစ်စေ၊ လုပ်ငန်းအဖွဲ့အစည်းအလိုက် ဖြစ်စေ သတ်မှတ်ထားသည့် လက်တွေ့လုပ်ငန်းအတွေ့အကြုံနှင့် လုပ်သက်ကာလ၊ ကျင့်သုံးရမည့် လုပ်ငန်းနည်း စနစ်နှင့် အခြားလိုအပ်ချက်များကို လုပ်ငန်းအမျိုးအစားအလိုက် ကောင်စီက သတ်မှတ်နိုင်သည်။

၄၉။ ကောင်စီသည် စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်ပေးရန် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားသူ၏ လျှောက်လွှာကိုစိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားသူကို မှတ်ပုံတင်ကြေး သို့မဟုတ် သက်တမ်းတိုးကြေး ပေးသွင်းစေ၍ မှတ်ပုံ တင်ခွင့် သို့မဟုတ် သက်တမ်းတိုးခွင့်ပြုရမည်။

၅၀။ ကောင်စီသည် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းနယ်ပယ် လုပ်ကိုင်ခွင့်လက်မှတ်ကို အမျိုးအစားများ ခွဲခြားသတ်မှတ်နိုင်သည်။ လုပ်ကိုင်ခွင့်လက်မှတ် အမျိုးအစားအလိုက် လိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ခွင့်မရှိသည့်လုပ်ငန်းများကို ကောင်စီကသတ်မှတ်ပေးရမည်။

<ပြင်ဆင် 30.01.2019>

၅၁။ စာရင်းလုပ်ငန်း လုပ်ကိုင်သူအမျိုးအစားအလိုက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ

ဖွဲ့စည်းတည်ထောင်မှုများကို သတ်မှတ်ချက်များနှင့်အညီ ကောင်စီတွင် မှတ်ပုံတင်ရမည်။

၅၂။ ကောင်စီသည် ပုဒ်မ ၄၆နှင့် ပုဒ်မ ၄၇ တို့အရလျှောက်ထားရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိလျှင်

မှတ်ပုံတင်ခွင့် သို့မဟုတ် သက်တမ်းတိုးခွင့်ကို ငြင်းပယ်နိုင်သည်။ သတ်မှတ်ချက်များ ကိုက်ညီအောင်

လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပြီးမှသာ မှတ်ပုံတင်ခွင့် သို့မဟုတ် သက်တမ်းတိုး ခွင့်ပြုရမည်။

အခန်း (၁၄)

နိုင်ငံခြားသား စာရင်းပညာရှင်အား စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်း

၅၃။ အောက်ဖော်ပြပါအချက်များနှင့်ညီညွတ်သည့် နိုင်ငံခြားသား စာရင်းပညာရှင်များသာ မြန်မာနိုင်ငံ တွင် စာရင်းလုပ်ငန်း လုပ် ကိုင်ခွင့်ပြုရန် ကောင်စီသို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားခွင့်ရှိသည် -

(က) မြန်မာနိုင်ငံအစိုးရနှင့်နိုင်ငံခြားအစိုးရတို့ချုပ်ဆိုသော စာချုပ်အရခွင့်ပြုနိုင်ခြင်း၊

(ခ) နိုင်ငံအချင်းချင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းများ အပြန်အလှန်အသိ အမှတ်ပြုခြင်း သဘောတူညီချက်များအရ ခွင့်ပြုနိုင်ခြင်း။

၅၄။ ပုဒ်မ ၅၃ပါ ပြဋ္ဌာန်းချက်အရ လျှောက်ထားသည့်နိုင်ငံခြားသား စာရင်းပညာရှင်သည် အောက်တွင်

ဖော်ပြသည့်အချက်များကို ပြည့်စုံခိုင်လုံသည့် အထောက်အထားဖြင့် ကနဦး တင်ပြရမည်-

(က) သက်ဆိုင်ရာနိုင်ငံ၏ အမျိုးသားစာရင်းပညာရှင် အဖွဲ့အစည်းတွင် မှတ်ပုံတင်ထားသော စာရင်း ပညာရှင်လက်မှတ်နှင့် စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်ရရှိထားသူဖြစ်ခြင်း၊

(ခ) သက်ဆိုင်ရာနိုင်ငံအမျိုးသား စာရင်းပညာရှင်အဖွဲ့အစည်းက ကောင်စီတွင် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များကို အသိအမှတ်ပြုထားပြီးဖြစ်ခြင်း၊

(ဂ) မြန်မာနိုင်ငံသား လက်မှတ်ရပြည်သူ့ စာရင်းကိုင်များအနေဖြင့် အဆိုပါနိုင်ငံတွင် ယင်းနိုင်ငံသား များနည်းတူ စာရင်းလုပ်ငန်း များကိုလုပ်ကိုင်ခွင့်ရှိခြင်း။

၅၅။ ကောင်စီသည် ပုဒ်မ ၅၄ အရ တင်ပြချက်များမှန်ကန်မှု၊ ခိုင်လုံမှု မရှိဟုတွေ့ရှိရလျှင် အဆိုပါ လျှောက်ထားချက်ကို ငြင်းပယ် နိုင်သည်။

၅၆။ ပုဒ်မ ၅၄အရ တင်ပြချက်များမှန်ကန်ကြောင်း စိစစ်တွေ့ရှိရလျှင် ထိုနိုင်ငံခြားသား စာရင်းပညာရှင် အား မြန်မာနိုင်ငံတွင် စာရင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရန်ကောင်စီသို့အောက်ပါ အထောက်အထား စာရွက်စာတမ်းများနှင့် တင်ပြလျှောက်ထား စေရမည် -

(က) မြန်မာနိုင်ငံပြည်ဝင်ခွင့်နှင့် နေထိုင်ခွင့်ပြုကြောင်း အထောက်အထားစာရွက်စာတမ်းများ၊

(ခ) နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ၊

(ဂ) သက်ဆိုင်ရာနိုင်ငံအမျိုးသား စာရင်းပညာရှင်အဖွဲ့အစည်းက ထုတ်ပေးသည့် စာရင်းပညာအောင် လက်မှတ် မူရင်းနှင့် မိတ္တူ။

(ဃ) သက်ဆိုင်ရာနိုင်ငံ အမျိုးသား စာရင်းပညာရှင်အဖွဲ့အစည်း သို့မဟုတ် သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းက ထုတ်ပေးသည့် အဆိုပါနိုင်ငံတွင် စာရင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင် လက်မှတ်မူရင်းနှင့် မိတ္တူ။

(င) ကောင်စီကသတ်မှတ်သည့် အခြားစာရွက်စာတမ်းများ။

၅၇။ ပုဒ်မ ၅၆ အရ တင်ပြချက်များ ပြည့်စုံခိုင်လုံပါက အဆိုပါနိုင်ငံခြားသား စာရင်းပညာရှင်ကို လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (ပြည့်မီ)အဖြစ် အသိအမှတ်ပြုရေးအတွက် ပုဒ်မ ၄၂ပါပြဋ္ဌာန်းချက် အတိုင်း ဆက်လက်စိစစ်ဆောင်ရွက်ရမည်။

၅၈။ လက်မှတ်ရပြည်သူ့စာရင်းကိုင်(ပြည့်မီ)အဖြစ် အသိအမှတ်ပြုခြင်းခံရသည့် နိုင်ငံခြားသား စာရင်း ပညာရှင်သည် သတ်မှတ်သည့် မှတ်ပုံတင်ကြေးပေးသွင်းလျက် ကောင်စီတွင် မှတ်ပုံတင်ရမည်။

၅၉။ ပုဒ်မ ၅၈ အရ မှတ်ပုံတင်ပြီးသည့် နိုင်ငံခြားသား စာရင်းပညာရှင်ကို စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ် လျှောက်ထားစေလျက် သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုရမည်။

၆၀။ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံတွင်လုပ်ငန်း ဖွင့်လှစ် လုပ်ကိုင်ခွင့်ရရှိသော နိုင်ငံတကာ စာရင်းလုပ်ငန်းအဖွဲ့အစည်းများသည် စာရင်းလုပ်ငန်းကို ကောင်စီက သတ်မှတ်သည့် ဖွဲ့စည်းမှုပုံစံဖြင့်သာ ဆောင်ရွက်ရမည်။ စာရင်းလုပ်ငန်းကို ထိုဖွဲ့စည်းမှုပုံစံဖြင့် ဆောင် ရွက်ခွင့်ရရန် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့လျှောက်ထားရ မည်။

၆၁။ ကောင်စီသည် ပုဒ်မ ၆၀ အရ လျှောက်ထားခြင်းကို စိစစ်၍မှတ်ပုံတင် ခွင့်ပြုနိုင်သည်။ လုပ်ငန်း လုပ်ကိုင်ခွင့် သက်တမ်းတိုး လျှောက်ထားခြင်းကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး သက်တမ်းတိုး ပေးနိုင်သည်။

အခန်း (၁၅)

ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာသတ်မှတ်ချက်များ

၆၂။ လုပ်ငန်းအဖွဲ့အစည်းစီမံခန့်ခွဲသူသည် လုပ်ငန်းအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေ၊ ငွေစီးဆင်းမှုအခြေအနေတို့ကို စာရင်းကာလသို့မဟုတ် ဘဏ္ဍာရေးနှစ်အလိုက် သင့်တင့်လျောက်ပတ်စွာ သို့မဟုတ် အရှိအရင်း အတိုင်း ပြည့်စုံမှန်ကန်စွာ အစီရင်ခံ တင်ပြရန်တာဝန် ရှိသည်။ ထိုအတွက်လုပ်ငန်းအဖွဲ့အစည်း၏ ဘဏ္ဍာရေးရှင်းတမ်းများကို ကောင်စီက ချမှတ်ပြဋ္ဌာန်းသည့် စာရင်းကိုင်စံ၊ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့်အညီ ပြုစုထုတ်ပြန်ရန် စီမံဆောင်ရွက်ရမည်။

၆၃။ အရည်အသွေးပြည့်ဝပြီး ယုံကြည်စိတ်ချရမှုရှိသည့် ဘဏ္ဍာရေးရှင်းတမ်းများဖြင့် ဘဏ္ဍာရေး အစီရင်ခံခြင်းဖြစ်စေရန် သက်ဆိုင်ရာပုဂ္ဂိုလ်အသီးသီးသည် အောက်တွင်ဖော်ပြ သည့် အတိုင်းတာဝန်ခံ ဆောင်ရွက်ရမည် -

(က) စာရင်းပညာရှင် သို့မဟုတ် စာရင်းကျွမ်းကျင်သူများသာ လုပ်ငန်းအဖွဲ့အစည်းတစ်ခုခု၏ ဘဏ္ဍာ ရေးရှင်းတမ်းများ၊ လုပ်ငန်း အလိုက်လိုအပ်သည့် စာရင်းရှင်းတမ်းများ ပြုစုရေးဆွဲသူ၊ လက်မှတ်ရေးထိုး အတည်ပြုသူအဖြစ် တာဝန်ခံခြင်း၊

(ခ) လုပ်ငန်းအဖွဲ့အစည်းစီမံခန့်ခွဲသူသည် အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုတင်ပြသူ အဖြစ် တာဝန်ခံခြင်း၊

- (ဂ) သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်အရ စာရင်းစစ်အဖြစ်ဆောင်ရွက်သည့် လက်မှတ်ရပြည်သူ့စာရင်း ကိုင် (ပြည့်မီ) သို့မဟုတ် အစိုးရစာရင်းစစ်သည် အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းများ၏ သင့်တင့်လျောက် ပတ်စွာ ဖော်ပြမှုအပေါ် ထင်မြင်ယူဆချက် ထုတ်ဖော် တင်ပြသူအဖြစ် တာဝန်ခံခြင်း။
- ၆၄။ လုပ်ငန်းအဖွဲ့အစည်းစီမံခန့်ခွဲသူသည် လုပ်ငန်းအဖွဲ့အစည်း၏ ဘဏ္ဍာရေးရှင်းတမ်းများကို ကောင်စီ ကချမှတ်ထားသည့် ဘဏ္ဍာရေး အစီရင်ခံခြင်း စံများနှင့်အညီ တင်ပြရေးအတွက် အောက်ဖော်ပြပါ လိုအပ်ချက်များကို လုပ်ငန်းအဖွဲ့အစည်း၏ သဘောသဘာဝ၊ အရွယ်အစား၊ အနေအထားတို့နှင့် ကိုက်ညီ ဆီလျော်အောင် စီမံဆောင်ရွက်ရမည် -
- (က) စာရင်းကိုင်ခြင်း၊ စာရင်းပြုစုခြင်းအတွက် လုံလောက်သည့် စာရင်းကျမ်းကျင်သူ၊ စာရင်းပညာရှင် အင်အားဖြင့် ဖွဲ့စည်း တာဝန်ပေးရန်၊
- (ခ) အဆိုပါ စာရင်းကိုင်ခြင်း၊ စာရင်းပြုစုခြင်းတာဝန်များမှ သီးခြားကင်းလွတ်သည့် လွတ်လပ်သော ဌာနတွင်း စာရင်းစစ်ဆေးခြင်း အစီအမံကို ချမှတ်ဆောင်ရွက်ရန်။
- ၆၅။ ကောင်စီသည် ပုဒ်မ ၆၂ မှ ပုဒ်မ ၆၄ ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် လုပ်ငန်း အဖွဲ့အစည်း စီမံခန့်ခွဲသူများအား လိုအပ်သလိုအရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းထံသို့ အကြောင်းကြားရမည်။

အခန်း (၁၆)

- စာရင်းလုပ်ငန်းလုပ်ကိုင်သူများ၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် (အောင်)များ၊ လက်မှတ်ရပြည်သူ့ စာရင်းကိုင်(ပြည့်မီ)များ၊ စာရင်းကိုင်အလုပ်သင်များ၏တာဝန်၊ ကျင့်ဝတ်သိက္ခာနှင့် ရပိုင်ခွင့်များ
- ၆၆။ စာရင်းလုပ်ငန်းလုပ်ကိုင်သူများ၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်(အောင်)များ၊ လက်မှတ်ရပြည်သူ့ စာရင်းကိုင်(ပြည့်မီ) များသည် အောက်ပါတာဝန်များရှိသည် -
- (က) မိမိတာဝန်ယူဆောင်ရွက်သည့် စာရင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရိုးသားဖြောင့်မတ်စွာ ဆောင် ရွက်ခြင်း၊
- (ခ) ဤဥပဒေအရ ထုတ်ပြန်သောနည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက် များ၊ နိုင်ငံတကာတွင် လက်ခံကျင့်သုံးသည့် စာရင်းကိုင်စံများ၊ စာရင်းစစ်စံများကို လိုက်နာ ဆောင် ရွက်ခြင်း၊
- (ဂ) မိမိအား ကောင်စီကပေးအပ်သည့် စာရင်းပညာဆိုင်ရာတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခြင်း။
- ၆၇။ စာရင်းကိုင်အလုပ်သင်များသည် အောက်ပါတာဝန်များရှိသည် -
- (က) ကောင်စီက ချမှတ်ထားသော စာရင်းကိုင်အလုပ်သင်ဆိုင်ရာ စည်းကမ်းများကိုလိုက်နာရမည်။
- (ခ) စာရင်းကိုင်အလုပ်သင်ကြားပေးသည့် စာရင်းလုပ်ငန်း သို့မဟုတ် အစိုးရအဖွဲ့အစည်း ကချမှတ်ထား သော စာရင်းကိုင်အလုပ် သင်ဆိုင်ရာ၊ အလုပ်ခွင်ဆိုင်ရာ စည်းကမ်းများကိုလိုက်နာရမည်။
- ၆၈။ စာရင်းလုပ်ငန်းလုပ်ကိုင်သူများ၊ လက်မှတ်ရပြည်သူ့ စာရင်းကိုင်(အောင်)များ၊ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင် (ပြည့်မီ)များသည် စာရင်းလုပ်ငန်းဆောင်ရွက်ရာတွင် စောင့်ထိန်းရမည့်ကျင့်ဝတ် သိက္ခာများ နှင့်မညီသည့်

အောက်ပါအပြုအမူများ အပြင် ကောင်စီကထုတ်ပြန် ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်သိက္ခာနှင့်မညီသည့် အပြုအမူများကို မပြုလုပ်ရ-

- (က) မိမိ၏ စာရင်းလုပ်ငန်းအတွက် အများသိရှိစေရန် ကြော်ငြာရာတွင် မိမိကိုယ်တိုင်တာဝန်ခံ ဆောင်ရွက်ပေးနိုင်သည်ထက် သို့မဟုတ် မိမိတွင်ရှိသော အရည်အချင်းသို့မဟုတ် အတွေ့အကြုံထက် ပိုမို ထုတ်ဖော်ခြင်း၊ အခြား စာရင်းလုပ်ငန်းလုပ်ကိုင်သူ အားထိခိုက်နစ်နာစေသည့် အချက်အလက်ဖြင့် မိမိ လုပ်ငန်းကိုကြော်ငြာခြင်း၊
- (ခ) အမြတ်ရာခိုင်နှုန်းပေါ်တွင် အခြေတည်၍ လုပ်ငွေတောင်းယူခြင်း၊
- (ဂ) ကောင်စီက လိုအပ်၍တောင်းဆိုသည့် စာရင်းများနှင့်စပ်လျဉ်းသည့် အချက်အလက်များ ကိုတင်ပြ ပေးရန် ပျက်ကွက်ခြင်း၊
- (ဃ) မိမိတစ်ဦးတည်းသာ သိရှိစေသောအကြောင်းအချက်များကို အလုပ်ရှင်၏ခွင့်ပြုချက်မရဘဲ သို့မဟုတ်တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မဟုတ်ဘဲ အခြားသူထံ ထုတ်ဖော်အသိပေးခြင်း၊
- (င) မိမိအားပေးအပ်သည့် စာရင်းပညာဆိုင်ရာ အလုပ်ဝတ္တရားများကို ဆောင်ရွက်ရာတွင် ထိုက်သင့် သော သတိပြုခြင်းမရှိဘဲ ဆောင်ရွက်ခြင်း၊
- (စ) ဤဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (၃)ပါလုပ်ငန်းများကို စာရင်းလုပ်ငန်းလုပ်ကိုင်သူ မဟုတ်သူများနှင့် တွဲဖက်ဖွဲ့စည်းဆောင်ရွက်ခြင်း၊
- (ဆ) ယခင်စာရင်းစစ်အဖြစ် ဆောင်ရွက်ခဲ့သူနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ထို စာရင်းစစ်ရာ ထူးကို လက်ခံခြင်း သို့မဟုတ် အခြားသူတစ်ဦး ဆောင်ရွက်နေသည့် စာရင်းလုပ်ငန်းကို မိမိအတွက် တောင်းယူခြင်း၊
- (ဇ) စာရင်းစစ်များ ခန့်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ သို့မဟုတ် သက် ဆိုင်ရာ အခြားဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိသည့် ခန့်ထားမှုကိုလက်ခံဆောင် ရွက်ခြင်း၊
- (ဈ) ကုမ္ပဏီညွှန်းတမ်းတွင်သော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်သော်လည်းကောင်း ပုံနှိပ် ထုတ်ဝေရန် အနာဂတ် အမြတ်ငွေကို ခန့်မှန်းတွက်ချက်အတည်ပြုပေးခြင်း သို့မဟုတ် တစ်နှစ်စီ အတွက် အရှုံးအမြတ်များကို သီးခြားဖော်ပြခြင်းမပြုဘဲ တစ်နှစ်ထက်ပိုသော နှစ်များအတွက် ပျမ်းမျှ အမြတ်ငွေ ရှင်းတမ်းများကို ပုံနှိပ်ထုတ်ဝေရန် အတည်ပြုပေးခြင်း၊ သို့ရာတွင်လုပ်ငန်းလိုအပ်ချက်အရ ရေးဆွဲ တင်ပြရမည့်ကိစ္စရပ်များနှင့် သက်ဆိုင်ခြင်း မရှိစေရ၊
- (ည) လုပ်ငန်းရှင်က ယုံမှတ်အပ်နှံထားသည့် ငွေကြေးများကို ကိုင်တွယ်ခန့်ခွဲရပါက ယင်းငွေကြေး များ ကို စနစ်တကျ သုံးစွဲ ခန့်ခွဲကြောင်း သိသာပေါ်လွင်စေရေးအတွက် လိုအပ်သောစာရင်းမှတ်တမ်း များ၊ သီးခြားဘဏ်စာရင်းများ ဖွင့်လှစ်ထိန်းသိမ်းရန် ပျက်ကွက်ခြင်း၊
- (ဋ) လုပ်ငန်း၏အမြတ် သို့မဟုတ် အရှုံးကို မမှန်မကန်ဖော်ပြခြင်း၊ ထိုသို့ဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိချက်ကို ထုတ်ဖော်တင်ပြရန် ပျက်ကွက်ခြင်း။
- (ဌ) နိုင်ငံသားများသာ လုပ်ခွင့်ရှိသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းအမည်ကို နိုင်ငံခြားအဖွဲ့အစည်း၏ အမည် သို့မဟုတ် အမှတ်တံဆိပ်ဖြင့် တိုက်ရိုက်သော်လည်းကောင်း၊

သွယ်ဝိုက်၍သော်လည်းကောင်း၊ ဆင်တူရိုးမှားသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော် လည်းကောင်း အသုံးပြုခြင်း။

<ပြင်ဆင် 30.01.2019>

၆၉။ စာရင်းကိုင်အလုပ်သင်သည် စာရင်းပညာလုပ်ငန်းသင်ယူရာတွင် မိမိထိန်းသိမ်းရမည့် ကျင့်ဝတ် သိက္ခာများနှင့်မညီသော အောက်ပါအပြုအမူတို့ကို မပြုလုပ်ရ -

- (က) လက်တွေ့အလုပ်သင်ဆင်းသည့် ကာလအတွင်း သက်ဆိုင်ရာအလုပ်သင်ကြားပေးသည့် စာရင်း လုပ်ငန်းသို့မဟုတ် အစိုးရ ဌာနအဖွဲ့အစည်းက ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာဆောင်ရွက်မှု မရှိ ခြင်း၊
- (ခ) လက်တွေ့အလုပ်သင်ဆင်းသည့်ကာလအတွင်း သက်ဆိုင်ရာအလုပ်သင်ကြားပေးသည့် စာရင်း လုပ်ငန်း သို့မဟုတ် အစိုးရ ဌာနအဖွဲ့အစည်းက ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန်ပျက် ကွက်ခြင်း၊
- (ဂ) သက်ဆိုင်ရာအလုပ်သင်ကြားပေးသည့် စာရင်းလုပ်ငန်း သို့မဟုတ် အစိုးရဌာနအဖွဲ့အစည်း၏ စာရင်းများ၊ စာရွက်စာတမ်း များ၊ ပိုင်ဆိုင်မှုများကို မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ ဖျက်စီးခြင်း ၊ အလွဲသုံးခြင်း၊ ခွင့်ပြုချက်မရရှိဘဲ မိတ္တူကူးယူခြင်း၊
- (ဃ) မိမိလုပ်ကိုင်ခဲ့သော အလုပ်သင်လုပ်ငန်းနှင့်ပတ်သက်သည့် စာရင်းများ၊ သတင်းအချက်အလက် များကို ပြင်ပသို့ ပေါက်ကြားစေခြင်း။

၇၀။ စာရင်းလုပ်ငန်းလုပ်ကိုင်သူသည် -

- (က) ယင်းလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ခွင့်ရှိသည်။
- (ခ) သင့်တင့်မျှတသော လုပ်ခကိုတောင်းခံပိုင်ခွင့်ရှိသည်။
- (ဂ) ကောင်စီသို့အကြံပြုခွင့်ရှိသည်။
- (ဃ) နစ်နာချက်များကို ကောင်စီသို့တင်ပြခွင့်ရှိသည်။

၇၁။ စာရင်းကိုင်အလုပ်သင်သည် -

- (က) အလုပ်သင်စာချုပ်ပါ ရပိုင်ခွင့်များကိုခံစားခွင့်ရှိသည်။
- (ခ) ကောင်စီသို့အကြံပြုခွင့်ရှိသည်။
- (ဂ) နစ်နာချက်များကိုကောင်စီသို့ တင်ပြခွင့်ရှိသည်။

အခန်း (၁၇)

စာရင်းကိုင်အလုပ်သင်များ၊ လက်မှတ်ရပြည်သူ့ စာရင်းကိုင်(အောင်)များ၊လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ)များ၊

စာရင်းလုပ်ငန်းလုပ်ကိုင်သူများကို စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်း

၇၂။ ကောင်စီသည် ပုဒ်မ ၆၆ နှင့် ပုဒ်မ ၆၇ တို့တွင်ပြဋ္ဌာန်းထားသည့် တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သည့် သို့မဟုတ် ပုဒ်မ ၆၈ နှင့် ပုဒ်မ ၆၉ တို့တွင် ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ် ကို ဖောက်ဖျက်သည်ဟု စွပ်စွဲခံရသော စာရင်းကိုင် အလုပ်သင်များ၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (အောင်) များ၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်

(ပြည့်မီ)များ၊ စာရင်းလုပ်ငန်းလုပ်ကိုင်သူများအား စုံစမ်း စစ်ဆေးရန် ကောင်စီဝင် အနည်းဆုံး ဂြိုဟ်ဝင်သော အဖွဲ့ဝင် ၅ ဦးဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်း၍ တာဝန်ပေးအပ်နိုင်သည်။

၇၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မိမိ၏စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ကောင်စီက ဤကိစ္စရပ် အလို့ငှာ ကောင်စီဝင် ၅ ဦး ဖြင့် ဖွဲ့စည်းသည့် စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ တင်ပြရမည်။

၇၄။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုခုကိုချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ် သို့မဟုတ် လက်မှတ်ရပြည်သူ့ စာရင်းကိုင်(အောင်)လက်မှတ် သို့မဟုတ် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်(ပြည့်မီ) လက်မှတ် သို့မဟုတ် စာရင်းကိုင်အလုပ်သင်အဖြစ် ဆောင်ရွက်ခွင့်ကို ကာလအပိုင်းအခြားသတ်မှတ်၍ ရုပ်သိမ်းခြင်း၊

(ဂ) စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ် သို့မဟုတ် လက်မှတ်ရပြည်သူ့ စာရင်းကိုင်(အောင်)လက်မှတ် သို့မဟုတ် လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (ပြည့်မီ) လက်မှတ်သို့မဟုတ် စာရင်းကိုင်အလုပ်သင်အဖြစ် ဆောင်ရွက်ခွင့်ကို ပယ်ဖျက်ခြင်း။

၇၅။ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် တရားရုံးတစ်ခုခုက အကျင့်စာရိတ္တပျက်ပြားရာ ရောက် သည့်ဖြစ်မှုဖြင့် ဖြစ်မှုထင်ရှား စီရင်ခြင်းခံရသော ပုဂ္ဂိုလ်ကို ပုဒ်မ ၇၄၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ (ဂ)ပါ အရေးယူဆောင်ရွက်မှုတစ်ခုခုကိုပြုလုပ်နိုင်သည်။

၇၆။ (က) စာရင်းကိုင်အလုပ်သင်အဖြစ်ဆောင်ရွက်ခွင့် သို့မဟုတ် လက်မှတ်ရပြည်သူ့ စာရင်းကိုင် (အောင်)လက်မှတ် သို့မဟုတ် လက်မှတ်ရပြည်သူ့ စာရင်းကိုင်(ပြည့်မီ) လက်မှတ် သို့မဟုတ် စာရင်း လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ကို ကာလအပိုင်းအခြား သတ်မှတ်၍ ရုပ်သိမ်းခံရသူသည် သတ်မှတ် ကာလကုန်ဆုံးသည့်အခါ စာရင်းကိုင်အလုပ်သင်အဖြစ် ပြန်လည်ဆောင်ရွက်ခွင့် သို့မဟုတ် ပြန်လည် မှတ်ပုံတင်ခွင့်အတွက် ကောင်စီသို့လျှောက်ထားနိုင်သည်။

(ခ) ကောင်စီသည် လျှောက်ထားသူအား သတ်မှတ်ထားသော အခကြေးငွေပေးဆောင်စေပြီး စာရင်းကိုင် အလုပ်သင်အဖြစ် ပြန်လည်ဆောင်ရွက်ခွင့် သို့မဟုတ် ပြန်လည်မှတ်ပုံတင်ခွင့်ပြုနိုင်သည်။

အခန်း (၁၈)

အယူခံခြင်း

၇၇။ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပုဒ်မ ၇၄ သို့မဟုတ် ပုဒ်မ ၇၅အရချမှတ် သောဆုံး ဖြတ်ချက် ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက် ချမှတ်သောနေ့မှ ရက်ပေါင်း (၆၀)အတွင်း ကောင်စီ သို့အယူခံ နိုင်သည်။

၇၈။ ကောင်စီသည် ပုဒ်မ ၇၇ အရတင်သွင်းသည့် အယူခံများနှင့်စပ်လျဉ်း၍ အောက်ပါလုပ်ပိုင်ခွင့်များ ရှိသည် -

(က) ပြန်လည်စုံစမ်းစစ်ဆေးခြင်း၊

(ခ) ပယ်ဖျက်ခြင်း၊

(ဂ) ပြင်ဆင်ခြင်း၊

(ဃ) အတည်ပြုခြင်း။

၇၉။ ကောင်စီ၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း (၁၉)

တားမြစ်ချက်များ

၈၀။ လုပ်ငန်းအဖွဲ့အစည်းစီမံခန့်ခွဲသူသည် လုပ်ငန်းအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေ၊ ငွေစီးဆင်းမှုအခြေအနေတို့ကို မမှန်မကန်တင်ပြခြင်း၊ ထုတ်ပြန်ကြေငြာခြင်း မပြုရ။

၈၁။ လုပ်ငန်းအဖွဲ့အစည်း စီမံခန့်ခွဲသူသည် စာရင်းများ၏ သင့်တင့်လျောက်ပတ်စွာ ဖော်ပြချက်ကို ထိခိုက်ပျက်ပြားအောင် စာရင်းကိုင်ခြင်း၊ စာရင်းပြုစုခြင်း တာဝန်ခံဆောင်ရွက်သူများအပေါ် မလျော် ဩဇာ သုံး၍ စွက်ဖက် ညွှန်ကြားခြင်းမပြုရ။

၈၂။ စာရင်းလုပ်ငန်းလုပ်ကိုင်သူသည် စာရင်းလုပ်ငန်းဆောင်ရွက်ရာတွင် ပုဒ်မ ၆၈ ပါပြဋ္ဌာန်းချက်အပြင် ကောင်စီကထုတ်ပြန် ပြဋ္ဌာန်းထားသည့် ကျင့်ဝတ် သိက္ခာနှင့် မညီသည့် အပြုအမူများကို မပြုလုပ်ရ ။

<ပြင်ဆင် 30.01.2019>

၈၃။ မည်သူမျှ ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပုဒ်မ ၂၊ ပုဒ်မခွဲ (၃) ပါလုပ်ငန်းများနှင့် စာရင်းလုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုရ။

<ပြင်ဆင် 30.01.2019>

၈၄။ စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ကို ကာလသတ်မှတ်၍ ရုပ်သိမ်းခြင်းခံရသူ သို့မဟုတ် ပယ်ဖျက်ခြင်းခံရသူသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆုံးဖြတ်ချက်ချသည့် နေ့မှ ရက်ပေါင်း (၃၀)အတွင်း စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ကို ကောင်စီထံ ပြန်လည်အပ်နှံရန် ပျက်ကွက်ခြင်း မရှိစေရ။

၈၅။ စာရင်းလုပ်ငန်းလုပ်ကိုင်သူသည် မည်သည့် စာရင်းဖော်ပြချက်၊ ကြေညာချက်၊ ရှင်းတမ်း၊ အစီ ရင်ခံစာ၊ ငွေစာရင်းစာအုပ်၊ လက်မှတ် သို့မဟုတ် ပုံစံတွင်မဆို မဟုတ်မမှန်သည့် အချက်ကို သိလျက် နှင့် ထည့်သွင်းဖော်ပြခြင်း သို့မဟုတ် ထောက်ခံ လက်မှတ်ရေးထိုးခြင်း မပြုရ။

၈၆။ စာရင်းလုပ်ငန်းလုပ်ကိုင်သူသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိလုပ်ငန်း၏ အစုဝင်ကသော် လည်းကောင်း၊ မိမိ၏ဝန်ထမ်းကသော်လည်းကောင်း ကြီးကြပ်ကွပ်ကဲ၍ ပြည့်စုံစွာ စစ်ဆေးထားခြင်းမရှိ သောလက်ကျန်ရှင်းတမ်း၊ အရှုံးအမြတ်စာရင်း သို့မဟုတ် မည်သည့် စာရင်းဇယားကိုမျှ အတည်ပြုမ ပေးရ သို့မဟုတ် မိမိကိုယ်စားလက်မှတ်ရေးထိုး ခွင့်မပြုရ။

၈၇။ မည်သူမျှ ကောင်စီ၏ခွင့်ပြုချက်မရဘဲ ဒီပလိုမာ စာရင်းကိုင်နှင့် လက်မှတ်ရပြည်သူ စာရင်းကိုင် ကိုယ်ပိုင်သင်တန်းကျောင်း ဖွင့်လှစ်ခြင်းမပြုရ။

၈၇-က။ မည်သူမျှ ပုဒ်မ ၃၂ ပါ ပြဋ္ဌာန်းချက်အတိုင်း မှတ်ပုံတင်ခြင်းမရှိဘဲ သင်တန်းဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ။

<ပြင်ဆင် 30.01.2019>

၈၈။ မည်သည့် စာရင်းလုပ်ငန်းလုပ်ကိုင်သူမျှ အကျိုးစီးပွားပါဝင်ပတ်သက်မှု ၊ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှု၊

ဆန့်ကျင်ဖက်ဖြစ်မှု၊ လွတ်လပ်မှုကို ထိခိုက်စေမှု ဖြစ်စေသော လုပ်ငန်းများကို လက်ခံ ဆောင်ရွက်ခြင်းမပြုရ။

၈၈-က။ စာရင်းလုပ်ငန်းလုပ်ကိုင်သူ မည်သူမျှ မမှန်ကန်သည့် သို့မဟုတ် လက်မှတ်ကို မိမိ၏ အမည်နှင့်ယှဉ်တွဲ၍ သုံးစွဲခြင်း မပြုရ။

၈၈-ခ။ မည်သူမျှ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၏လုပ်ငန်းနှင့် စာရင်းများကို စစ်ဆေးခြင်းမပြုရ။

<ပြင်ဆင် 30.01.2019>

အခန်း (၂၀)

ပြစ်ဒဏ်များ

၈၉။ လုပ်ငန်းအဖွဲ့အစည်း စီမံခန့်ခွဲသူသည် ပုဒ်မ ၈၀ သို့မဟုတ် ပုဒ်မ ၈၁ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသောထောင် ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၉၀။ စာရင်းလုပ်ငန်းလုပ်ကိုင်သူသည် ပုဒ်မ ၈၂ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၉၁။ မည်သူမဆို ပုဒ်မ ၈၃ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၉၂။ မည်သူမဆို ပုဒ်မ ၈၄ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ် ချမှတ်ရမည်။

၉၃။ မည်သူမဆို ပုဒ်မ ၈၅ သို့မဟုတ် ပုဒ်မ ၈၆ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံး သိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၉၄။ မည်သူမဆို ပုဒ်မ ၈၇ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ငါးဆယ် ထက်မပိုသော ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၉၄-က။ မည်သူမဆို ပုဒ်မ ၈၇-က ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

<ပြင်ဆင် 30.01.2019>

- ၉၅။ စာရင်းလုပ်ငန်းလုပ်ကိုင်သူ မည်သူမဆို ပုဒ်မ ၈၈ သို့မဟုတ် ပုဒ်မ ၈၈-က ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
- ၉၅-က။ မည်သူမဆို ပုဒ်မ ၈၈-ခ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

<ပြင်ဆင် 30.01.2019>

အခန်း (၂၁)

အထွေထွေ

- ၉၆။ (က) ကောင်စီ၏ ကုန်ကျစရိတ်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရသုံးမှန်းခြေငွေစာရင်းမှ ကျခံပြီး ရငွေများကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ရသုံးမှန်းခြေငွေစာရင်းသို့ ပေးသွင်းရမည်။
- (ခ) ကောင်စီ၏လုပ်ငန်းများဆောင်ရွက်ရန် ဝန်ထမ်းအင်အားဖွဲ့စည်းပုံကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ရမည်။
- (ဂ) ကောင်စီသည် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းနှင့် အလှူရှင်များထံမှ လှူဒါန်းသည့်ငွေကြေး ပစ္စည်းများ၊ နည်းပညာဆိုင်ရာနှင့် အခြားအကူအညီများကို တည်ဆဲဥပဒေများနှင့်အညီ လက်ခံ၍ သတ်မှတ်ချက်များအရ စီမံဆောင်ရွက်သည်။

<ပြင်ဆင် 30.01.2019>

- ၉၇။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်သော်လည်းကောင်း၊ စာချုပ်စာတမ်းတစ်ခုခုတွင်သော်လည်းကောင်း၊ အမှတ်အသားတစ်ခုခု တွင်သော်လည်းကောင်း၊ မှတ်ပုံတင်စာရင်းကိုင်ဟု ရည်ညွှန်းထားလျှင် ထိုရည် ညွှန်းချက်သည် ဤဥပဒေတွင် အဓိပ္ပါယ်ဖော်ပြထားသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (အောင်) သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ)ကို ရည်ညွှန်းသည်ဟု မှတ် ယူရမည်။
- ၉၈။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ (၁၉၉၄ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၄) အရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံစာရင်းကောင်စီသည် ဤဥပဒေအရ ကောင်စီ မဖွဲ့စည်းမီ ယင်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆက်လက်ဆောင်ရွက်ရမည်။
- ၉၉။ ဤဥပဒေစတင်အာဏာတည်သည့်နေ့တွင် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်ရရှိ ထားသူများသည် လက်မှတ်သက်တမ်းပြည့်သည်အထိ လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်ရှိသည်။ လုပ်ငန်း လုပ်ကိုင်ခွင့်သက်တမ်းတိုးရန် လျှောက်ထားသည့်အခါ ဤဥပဒေအရ စာရင်းလုပ်ငန်းအမျိုးအစား အလိုက် မှတ်ပုံတင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

၁၀၀။ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ကောင်စီဝင်များ၊ ကောင်စီကဖွဲ့စည်းသည့် ကော်မတီနှင့်အဖွဲ့များ၏ အဖွဲ့ဝင်များသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၁၀၁။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ (၁၉၉၄ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၄) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာ များ၊ အမိန့်များနှင့် ညွှန်ကြားချက်များသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ဆက်လက်ကျင့်သုံးနိုင်သည်။

၁၀၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် -

(က) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်ကောင်စီသည်အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံး လုပ်နည်းများကိုထုတ်ပြန်နိုင်သည်။

၁၀၃။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ (၁၉၉၄ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၄) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်